

# လျှောက်

## GO FORWARD

ပုလဲကညီဘုရားထံသရုပ်ဆွဲအတတ်ပညာ

ယွှမ်းတင်စီမံရေးမှူး  
ထိပ်ယာတင်မနုလင်း  
စံးတင်ပုအံင်စရလးဖိ  
ဒ်သီးကလဲတင်ဆွဲ  
တကုာ် ၂၆၁.၁၄၁၅

လါအုဖြာ် ၂၀၁၈



ခရိုင်ကဲလဆာထာ်သမုထိပ်ကုာ်အမုာ်နဲလ - အုဖြာ်(၁)သိ





ပုဂံကညီကျာထံဝေရုရှား (၂၀၀၈)နှစ်တော်တော်ထူ

# လာထိန်ပြုလေ့ရှိလာအိန်နုအတုအိန်တုလ်အိန်ပြု

အုးဖူး ၄:၁၁, မးသဲ ၅:၄၈, မးသဲ ၂၀: ၂၈, နယုမယာ ၆:၁၁,



## အဲဒီးထာန်တုကွဲး

ကစာယွေတုလီတုခဲလက် လာပဂီလီ၊ ကစာယွေတုဟ်တုလာပဂီ န်သိးပကအိန်ဘုဒီးအီ၊ လီထုလီယုလီ၊ ကစာယွေန့ဂုဝဲဒီးအဘျူးအဖိုင်အိန်ဝဲလီထုလီယုလီဒီး အတုမုတ်တုတီအိန်ဝဲ အစါစါအယုယု လီ၊

(၁၄-၂၀၁၈) မုတ်တုသ့နီလုကစာယွေအဖီခွါ, ကစာယွေဂုးခရိုင်ဂဲအထာန်သမုထီန်ကု အမုန်နု ဒီးအုန်ကု ဒိန်ကုပုလု တုသံလီထုလီယုလီန့လီ၊ ကစာယွေဂုးခရိုင်ဒီးသံအသးလု ထုန်စုညါအလီ, တုသံအသးလာပလီ န်သိး ပကပုလုဖျဲးထီန်လုတုဒီးဘးအတုစံညီယုန့လီ၊ အတုသံထဲတဘျီအံ မုလုပုဟ်တုဒိန်ဖိကိးဂုအဂီလီ၊ ပုလု အစုန်ကုနုကုအီကိးဂုဒီးန့ ကစာယွေဟ်တုလီကုအီ န်သိးကကဲထီန်ကစာယွေအဖီ, နုသါဘုတုမုအထုအယုဟ်ဒီး ကစာခရိုင်န့လီ၊

ပုဖးတုဖိကိးဂုဒီးသ့သုဒါ, လုတုနုကစာယွေဂုးခရိုင် အတုအုန်ကုဒိန်ကုပုအပု, မ်ပသးခုဒီး စံးထီန်ပတြါ တုအဘျူးအဖိုင်တဘျီယုယုတုကွဲး, တုသးခုကစီန်ဘုဒီးခရိုင်အတု အုန်ကုဒိန်ကုန့ မ်ပကတဲဖျါထီန်လု ပဟ်တုဖိယုအပုလု ပတုအိန်ဖိုင်အပုဒီး အုပဒိန်ပယာဝးဝးတကွဲး,

ဒ်ခရိုင်အပုဂီအဘိန်တဖု အိန်မုအုန်အသးလုကစာခရိုင်အဂုအသိး, မ်ခရိုင်အတုအိန်ဖိုင်ဖိ ကိးဂုဒီး ကမုပုအုန်အသး လုခရိုင်အဂု, လုတုစံးတုကတီ, တုဖိးတုမု, တုအိန်မုအပုထီဘိ တကွဲး. “နမုသံကွဲး ခရိုင်မုဒ်လဲန်, ခရိုင်မုဝဲလုယုပု” ကမုပတုအိန်မုဒ်တုသးဝံန်ဖိတုဟ်အံ အသိးန့တကွဲး.

ယံအကုစိန်တုဂီ - နီခိန်ဘုခု, နီခိန်ဘုခု, နီခိန်ဘုခု, နီခိန်ဘုခု, နီခိန်ဘုခု, နီခိန်ဘုခု, နီခိန်ဘုခု, နီခိန်ဘုခု

# နန်ရွှင်တက်ကွဲး

“ကစၢ်ဂဲၤဆၢထၢၣ်က့ၤလံၤနီၢ်နီၢ်” အတၢ်ကတိၤအံၤ ဘၣ်တၢ်ဘိးဘၣ်သ့ၣ်ညါ, တဲၤဖျါထီၣ်အီၤ ဖဲလါအ့ၢ်အံၤအပူၤ လၢခရၢ်တၢ်အိၣ်ဖျိၣ်တဖၣ်န့ၣ်လီၤ.


တၢ်ဂ့ၢ်လၢကစၢ်ခရၢ်ဂဲၤဆၢထၢၣ်သမူထီၣ်က့ၤ အဂ့ၢ်မိၢ်ပျၢ်နီၢ်နီၢ် ဒုးသ့ၣ်နီၣ်ယွၤအတၢ်အဲၣ်လၢပဝဲပုၤစ့ၢ်က့ၤန့ၣ်က့ၤယွၤလၢ အဒုးဂဲၤဆၢထၢၣ်က့ၤပကစၢ်ယုၣ်ဂ့ၢ် လၢတၢ်သံဒီးတၢ်ကပးကဲဝဲအီၤအဂီၢ်လီၤ. ကစၢ်ခရၢ်ဘၣ်တၢ်ဟ့ၣ်လီၤကွံၢ် လၢပတၢ်ကမၢ်အယိ ဒီးဘၣ်တၢ်ဒုးဂဲၤဆၢထၢၣ်က့ၤအီၤလၢ တၢ်ဟံၣ်တိၢ်ဟံၣ်လီၤပုၤအဂ့ၢ်လီၤ. (ရိမုၤ ၄:၂၅)

ကစၢ်ခရၢ်မ့ၢ်တၢ်ဂဲၤဆၢထၢၣ်က့ၤဒီးတၢ်မူန့ၣ်လီၤ. ပုၤလၢအစ့ၢ်က့ၤန့ၣ်က့ၤခရၢ်န့ၣ် တသံဘၣ်ဝဲနီၣ်တခါဘၣ်. (ယိၤဟၣ် ၁၁:၂၅, ၂၆). ဒ်ပမ့ၢ်ပုၤလၢအစ့ၢ်က့ၤန့ၣ်က့ၤကစၢ်ခရၢ် ဘၣ်ဂဲၤဆၢထၢၣ်ယုၣ်ဒီးအီၤ လၢတၢ်ဒီးဘျၢန့ၣ်လီၤ. လၢကစၢ်ခရၢ်အပူၤ ပဝဲခရၢ်အပျီၣ်အဘိၣ်တဖၣ် ဘၣ်တၢ်ဂဲၤဆၢထၢၣ်ယုၣ်စ့ၢ်ကိးဒီးအီၤလၢ တၢ်န့ၣ် ဘၣ်ယးဒီးယွၤစ့ၢ်ကိးန့ၣ်လီၤ. (ကလိးစဲ ၂:၁၂)

တၢ်သ့ၣ်သးခု လၢပဒီးန့ၣ်ဘၣ်အသိးန့ၣ် ပဘၣ်စိၢ်မူစိၢ်ဂဲၤစ့ၢ်ကိးတၢ်သ့ၣ်သးခုအံၤ ဆူဟီၣ်ခိၣ်အံၤန့ၣ်လီၤ. မ်ပသု တမူလၢ လၢပဂီၢ်ဒၣ်ပဝဲတဂ့ၤ. မ်ပကမူမၤလၢကပီၤယွၤလၢ အဒီးသံအသး ဒီးဂဲၤဆၢထၢၣ်က့ၤဝဲအဂီၢ်တက့ၢ်.

ခရၢ်အတၢ်ဂဲၤဆၢထၢၣ်သမူထီၣ်က့ၤ အတၢ်သ့ၣ်သးခု ကလီၤဘၣ်ပဝဲလၢအစ့ၢ်က့ၤန့ၣ်က့ၤ ကစၢ်ခရၢ်ဒီး ပကအိၣ်မူ မၤလၢကပီၤခရၢ် လၢပတၢ်အိၣ်မူအပူၤန့ၣ်တက့ၢ်.

ပံၤဒီးတၢ်ဆၢဂ့ၤအါ



စဲမစၢၣ်  
နန်ရွှင်  
ပုၤကညီဘျၢထံၣ်ခဝဲရၢၣ်







### တၢ်ပၤစိဆံၣ်လဲၤဆူညါခဲကျဲးတၢ်နံၣ်(၆၀)တၢ်စံးဘျးတၢ်သ့ၣ်ထီၣ်

ပုၤကညီၤဘျးထံၣ်ခဝၣ်ရၢၣ် ထုးထီၣ်ရၤလီၤလံာ်လဲၤဝဲၤကျိၤလဲၤဆူညါခဲကျဲးတၢ်နံၣ်(၆၀)တၢ်စံးဘျးတၢ် သ့ၣ်ထီၣ်ဘၣ်တၢ်ဟံၣ်စိဆံၣ်အီၤဖဲ (၆.၃.၂၀၁၈)ဂီၤ (၇:၀၀)န့ၣ်ရံၣ်အဆၢကတီၢ်န့ၣ်လီၤ.

တၢ်ရဲၣ်တၢ်ကျဲးလၢတၢ်သ့ၣ်ထီၣ်အချၢ ပုၤဟဟလီၢ်ဆ့ၣ်နီၤမ့ၢ်ဝဲ သရၣ်ဒိၣ်ယွၤဒုးမူ(ခဝၣ်ရၢၣ်နံၣ်ရွဲၣ်သယံၤ), ပုၤထုကဖၣ်တၢ်လၢခဝၣ်ရၢၣ်ကရၢဒိၣ်ဒီးကထၢၣ်ခြံန့ၣ်, ပုၤတၢ်တၢ်သတီၢ်ပျံၤလၢဖုသရၣ်ဒိၣ်ဒီးကထၢၣ်ချဖိးကျိၣ်ဒွ, ဒီးဖုဒိၣ်ရံးခူးန့ၣ်လီၤ.

ပုၤအိးထီၣ်နီၣ်တံၢ်ခဲမ့ၢ်ဝဲ သရၣ်ဒိၣ်ကမူ(ထုးထီၣ်ရၤလီၤဝဲၤကျိၤပုၤဟဟလီၢ်ဆ့ၣ်နီၤ)န့ၣ်လီၤ. တၢ်သ့ၣ်ထီၣ်ပုၤတၢ်ဘျးတၢ်ဘါအတၢ်ရဲၣ်တၢ်ကျဲး ပုၤဟဟလီၢ်ဆ့ၣ်နီၤမ့ၢ်ဝဲ သရၣ်ဒိၣ်တ့ၣ်မ့ၢ်ပျံၤ, ပုၤဟ်ဖျါခဲကျဲး တၢ်အဂီၢ်လၢ သရၣ်ဒိၣ်ဒီးကထၢၣ်ခဲၣ်ဖိ, တၢ်စံးဘျးအထါ ဘၣ်တၢ်ကွဲးအီၤဒီးဖျါအီၤလၢ သရၣ်ဒိၣ်အဝဲစိဆံၣ်န့ၣ်လီၤ.

ပုၤဖးထီၣ်လံာ်စိဆံၣ်မ့ၢ် သရၣ်ဒိၣ်မူတီ(စံး ၁၀၇၃,၈,၁ကရံၣ် ၁၅၅၇) ဝံၤ, ပုၤစံၣ်တဲာ်တဲာ်လီၤတၢ် မ့ၢ်ဝဲ သရၣ်ဒိၣ်ဒီးကထၢၣ်အီၤန့ၣ်ညိၣ်န့ၣ်လီၤ. လၢတၢ်ရဲၣ်တၢ်ကျဲးတၢ်ဘျးအံၤ အိၣ်ဒီးတၢ်မၤလၢကပီၤ လဲၤဆူညါခဲကျဲးတၢ်အပုၤမၤတၢ်ဖိလၢမၤတ့ၢ်တၢ်တဖၣ်, ကမံးတၢ်တဖၣ်ဒီး ပုၤကွဲးလံာ်တဖၣ်န့ၣ်လီၤ. ပုၤကတီၢ်မၤလၢကပီၤတၢ်မ့ၢ်ဝဲ သရၣ်ဒိၣ်ဒီးကထၢၣ်ခဲမစၢၣ်(ခဝၣ်ရၢၣ်နံၣ်ရွဲၣ်), ပုၤဟ့ၣ်လီၤတၢ်လၢကပီၤမ့ၢ်ဝဲ သရၣ်ဒိၣ်ဒီးကထၢၣ်ခြံန့ၣ်ဒီး ပုၤဟဟစ့သရၣ် မ့ၢ်ကကီၣ်ထုန့ၣ်လီၤ. ပုၤထုကဖၣ်ဟံၣ်စိဆံၣ် တၢ်သ့ၣ်ထီၣ်ဒီးဝဲၤကျိၤအဂီၢ်မ့ၢ်ဝဲ

သရၣ်ဒိၣ်ဒီးကထၢၣ်မုၢ်စိ(ခဝၣ်ရၢၣ်ကရၢဒိၣ်စၢၤ), ဝဲၤကျိၤပုၤန့ၣ်တၢ်သရၣ်ဒိၣ်တ့ၣ်မ့ၢ်ပျံၤကတီၢ် စံးဘျးက့ၤတၢ်ဝံၤ သးဝံၣ်ပျံၤက့ၤတၢ်လၢ "ယ့ၣ်ရှုးဆုၤဆူညါ" ဒီးပုၤဆိၣ်ဂ့ၤပျံၤက့ၤတၢ် မ့ၢ်ဝဲ သရၣ်ဒိၣ်သ့အိၣ်ထု(ခဝၣ်ရၢၣ်ကရၢဒိၣ်စၢၤ)န့ၣ် လီၤ.







# တၢ်ဆၢဂ့ၤဆၢဝါလၢ KBCUSA



KAREN BAPTIST CHURCHES IN THE USA

အမဲရကၤကီၢ်စၢဖှိၣ်ကညီၣ်ဘျၢထံခရံၣ်ဖိတၢ်အိၣ်ဖှိၣ်သကိးတၢ်အိၣ်ဖှိၣ်  
A light to the nations. Acts 13:47 ကဲထီၣ်တၢ်ကပီၤလၢပုၤကလုာ်တဖၣ်အဂီၢ်. မၤတၢ် ၁၃:၄၇  
3000 Hadley Ave N, Oakdale, MN, USA. 55128, (Estd In.2009)  
Phone: (651) 779-2922, Email:kbcusa@kbcusa.org, Website: http://www.kbcusa.org

မုၢ်နံၤမုၢ်သီ - လါမၢ်ရူးထီၣ်(၆)သီ, ၂၀၁၈န့ၣ် တၢ်လီၤတၢ်ကျဲ - KBCUSAဝဲလီၤစၢၣ်သး

ဆူ - ပုၤကညီၣ်ဘျၢထံခရံၣ်လဲၤဆူညါစဲကျဲးတၢ်, ခိၣ်န့ၢ်ကမံးတံၣ် ဒီးပုၤမၤသကိးတၢ်ဖိကိးဂၤ  
တၢ်ဂ့ၢ် - တၢ်ဆၢဂ့ၤဆၢဝါ

အဆိကမံးယဲ, မံၤယွၤလၢအမူဝဲတဂၤ အဘျူးအဖှိၣ်ဒီးတၢ်ဆိၣ်ဂ့ၤဆိၣ်ဝါအါမးလၢနီၢ်ခိဒီးသးကလီၤဘၣ်လၢလၢသုလိၤကိးဂၤ  
ထူးထူးတီၤတီၤတက့ၢ်. (အၤမ့ၣ်)

ပဲခဲဒၣ်အမဲရကၤကီၢ်စၢဖှိၣ်ကညီၣ်ဘျၢထံခရံၣ်ဖိတၢ်အိၣ်ဖှိၣ်သကိးတၢ်အိၣ်ဖှိၣ်, ပသးရယုၣ်ဒီးသု လၢသုချူးန့ၢ်ဘၣ်ကဒီး အန့ၣ်  
ယုဆံတၢ်လဲၤခိဖျိ, တၢ်စံးဘျူးယွၤအမူးယုၣ်ဒီးသုဒီးန့ၢ်ဘၣ်တၢ်လီၤအသီအယိန့ၣ်လီၤ. ပထံၣ်ဒီးသုညါဘၣ်လၢလဲၤဆူညါစဲကျဲးတၢ်  
မုၢ်ယွၤအတၢ်ဟ့ၣ်န့ၢ်သါ ပဲပုၤကညီၣ်ဘျၢထံခရံၣ်ဖိလဲၤကိးဂၤလၢကီၢ်ပုၤ, ကီၢ်ဆၢ ဒီးကီၢ်ချၢတဖၣ်ခိဖျိခိၣ်န့ၢ်မိၢ်ပၢ်သရၣ်ဒိၣ်သမါ  
ထီတဖၣ်အတၢ်ဂ့ၢ်ကျဲးစၢးတၢ်ဝဲအယိ ကဲဘျူးကဲဖှိၣ်ဝဲ ဒိၣ်ဝဲ ဒိၣ်ဒိၣ်အါအါစးထီၣ် လၢမိၢ်ပၢ်ဖဲဖဲအစိၤ ဒီးတုၤလီၤလၢပစိၤခဲအံၤ, ဒီးပန့ၣ်  
သပုၢ်ကတၢ်လၢကကဲဘျူးကဒီးဒီးဆူညါလၢပစိၤလဲၤစိၤအစိၤစိၤအယုၣ်ယုၣ်န့ၣ်လီၤ.

ပဲခဲဒၣ်ခရံၣ်ဖိလဲၤ ဟဲတုၤလၢကီၢ်အမဲရကၤအပူၤကိးဂၤ, ပသးရစံးဘျူးစံးဖှိၣ်ဘၣ်က့ၤ လဲၤဆူညါစဲကျဲးတၢ် ခိၣ်န့ၢ်ပုၤမၤသ  
ကိးတၢ်ခဲလၢၣ် ခိဖျိပတၢ်ဘၣ်ထွဲတုၤအိၣ်လိၣ်သးအယိ, လဲၤဆူညါမဲးကစံအံၤ ကဲဘျူးကဲဖှိၣ်လၢပဂီၢ်, ပဒီးန့ၢ်ဘၣ် နီၢ်ခိအဂံၢ်အဘါ,  
နီၢ်သးအဂံၢ်အဘါဖဲပဖးဘၣ်ပုၤအါဂၤအတၢ်ကွဲးတဖၣ်အယိန့ၣ်လီၤ. ပဆၢဂ့ၤဆၢဝါထုကဖၣ်လၢသုဂီၢ်, ဒီးဆၢမုၢ်လၢလၢတၢ်သုတၢ်  
ပိုၤယွၤကစၢ် ကအိၣ်ပိုၤမၤစၢၤသု ဒိၣ်ထီၣ်, ဆူၣ်ထီၣ်, အါထီၣ်, ဂၢ်ထီၣ်ကျၢၤထီၣ်ဆူညါတုၤလၢတၢ်လၢတၢ်ပဲၤတစုန့ၣ်လီၤ.

ဆၢဂ့ၤဘၣ်သုကိးဂၤပုၤဒီးတၢ်အိၣ်

သရၣ်ဒိၣ်ဒီးကထာၣ်လၢဂံၢ်ထု  
နိၣ်ချိၣ်

သရၣ်ဒိၣ်ဆၢမုၢ်ရံၣ်မိၣ်  
ပုၤပၤလီၤဆုၣ်နီၤ







## ပုဂံကညီဘျာထံယွဂုဂီညါဗျီစိမိတင်ရဲတင်ကျဲ

(၇.၃.၂၀၁၈) ဂီ(၉:၀၀)န့ၣ်ရံၣ် မ့ၣ်ဝဲ ပုဂံကညီဘျာထံ ယွဂုဂီညါဗျီစိမိ တင်ဟ့ၣ်လီၤလံာ်အုၣ်သးအတင်ရဲတင်ကျဲ ဘၣ်တင်မၤအီၤ ဝဲဗျာသ့ၣ်ဗျာၣ်ဘျီရဲဖျီၣ်, စ့ၤမ့ၤန့ၣ်တင်လုာ်ဒီဒိၣ်လီၤ.

ပုဂံဟံးလီၤဆုၣ်နီၤမ့ၣ်ဝဲ သရဲၣ်ဒိၣ်ဒီးကထာၣ်ခရဲၣ်စတီၣ် ဖာၣ်ဒု(က့ၣ်ဒိၣ်စၢၤ)န့ၣ်လီၤ. ဝဲဗျာမ့ၤန့ၣ်တင်အိၣ်ဖျီၣ်သီတုာ်ဒီး တင်ဒု ဆုၣ်အခါ ပုဂံဖျီက့ၣ်တဖၣ်ဒီးသရဲၣ်သမဲၤဖဲထီၣ် ဃုာ်ဒီးတင်သးဝံၣ်က့ၣ် အမိထီၣ်န့ၣ်လီၤ. အိးထီၣ်တင်ဘါလၢပုဂံဟံးလီၤဆုၣ်နီၤဝဲ နဟံးဘၣ် တင်ကတိၤဆာဂုၤဆာဝါလၢ သရဲၣ်ဒိၣ်အုၣ်ထီၣ်န့ၣ်ထီ (ကီၢ်အိးစၢၤလွဲ လယၣ်)န့ၣ်လီၤ. ကမ့ၢ်ခဲလၢကံးဝံၣ်သကိး “လဲၤပုဂံယၤတဂ့ၢ်”ဝဲ ဖျီက့ၣ်အတင်ကတိၤလၢ နီၤမံးမိၣ်(တီၤထီယွဂုဂီညါ), အတင် ဂုၢ်မ့ၣ်ဝဲ “မၤလံာ်သပုၤ ထုကဖၣ်, ယွဟ့ၣ်ဂီၢ်ဘါမ့ၣ်အိၣ်ဖျီ” န့ၣ်လီၤ. နဟံးဘၣ် ကဒီးဖျီက့ၣ်ခွါယၢၣ်ဝဲ ဖျီက့ၣ်အတင်ကတိၤလၢ စီၤထုၣ်လုၤအိၣ် (မံၤလၢဒိၣ်ယွဂုဂီညါ) အတင်ဂုၢ်မ့ၣ်ဝဲ “Hope and Pray for Strength from God Revealed in Life”ဝဲ ဟီထွဲထီၣ်လၢ ဖျီက့ၣ်တဖၣ်အတင်သးဝံၣ်န့ၣ်လီၤ. ဖျီက့ၣ်အတင်ကတိၤ လၢနီၤဖိသလီထု (မံၤလၢဒိၣ်စိလၢထုဂုၤယွဂုဂီ) တင်ဂုၢ်မ့ၣ်ဝဲ “Christian and Forgiveness” န့ၣ်လီၤ. နဟံးဘၣ်ကဒီးတင်သးဝံၣ်လၢ ပုဂံဖျီက့ၣ် တဖၣ်ဝဲ ပုဂံကတိၤတခူထီၣ်တင်မၤဘျာၣ်အဂ့ၢ်မ့ၣ်ဝဲ သရဲၣ်ဒိၣ်လိပုၤထု (ကီၢ်ကယါဖါပုၤန့ၣ်ခွဲၣ်)န့ၣ်လီၤ. ပုဂံလုာ်ထီၣ်ဆိတင်မၤဘျာၣ်လၢ ပုဂံဟံး လီၤဆုၣ်နီၤဝဲ တင်ထာဖျီၣ်အခါ နဟံးဘၣ်စ့ၤမ့ၤန့ၣ်တင်အိၣ်ဖျီ သီထုၣ်တင်ဒုန့ၣ်လီၤ.



လဲၤကဒီးဆုၣ်သရဲၣ်မုၢ်ဒိၣ်ဒီးကထာၣ်စ့ၣ်လွဲဝါ ဟ့ၣ်လီၤပုဂံ ဖျီက့ၣ်တဖၣ် လံာ်အုၣ်သးန့ၣ်လီၤ. ပုဂံသိၣ်လီၤပုဂံဖျီက့ၣ်တဖၣ်မ့ၣ်ဝဲ သရဲၣ်ဒိၣ်ခွဲးဘး (ကီၢ်တီအုၣ်သ့ၣ်တီၣ်ဘျဲမၤပု)န့ၣ်လီၤ. နဟံးဘၣ်ကဒီး ခွါယၢၣ်လၢ တင်အိၣ်ဖျီတင်သ့ၣ်ဝံၣ်သးဆာဝဲက့ၢ်ပဲၤ တင်ဟံးစီဆုၣ်သး အကီၢ်ပုဂံဘါထုကဖၣ်မ့ၣ်ဝဲ သရဲၣ်ဒိၣ်ရဲလၢၣ်(ကီၢ်ဒဝဲဘျဲ)န့ၣ်လီၤ.

ပုဂံလၢအမၤန့ၣ်ကရၢဖျီစိ လၢယွဂု အတင်မၤ (MOCS) မ့ၣ်ဝဲ (၁) သရဲၣ်ဒိၣ်စိရဲလၢၣ် (ကီၢ်ဒဝဲဘျဲ), (၂)သရဲၣ်ဒိၣ်Sam Rong(ဝးကီၢ်), (၃)သရဲၣ် စီၤရဲဘၢၣ်(ကီၢ်ဒဝဲဘျဲ)န့ၣ်လီၤ.

တန့ၣ်အံၤ ပုဂံလၢအဒီးန့ၣ် သရဲၣ်ဒိၣ်ဒီးကထာၣ်ခွဲးစီၤကီၢ်ဒု အခိၣ်ဖးမ့ၣ်ဝဲ နီၤဆၣ်စ့ထု(တီၤထီယွဂုဂီညါ) ဒီးစီၤန့ၣ်ထီ (မံၤလၢဒိၣ် ယွဂုဂီ ဝဲညါ)န့ၣ်လီၤ. ပုဂံလၢအဒီးန့ၣ်ယုၤဒၤသ့ၣ်တင်က့ၣ် ဘၣ်က့ၣ်သ့ သိၣ်ဖးမ့ၣ်ဝဲ နီၤဖိသလီထု(မံၤလၢဒိၣ်စိလၢထုဂုၤယွဂုဂီ)န့ၣ်လီၤ.













တော်တော်ထူ “လာထီဉ်ပွဲထီဉ်လာခိဉ်ဒ်ဒ်နီအတၢ်ဒိဉ်တုဉ်ဒိဉ်ပွဲ”  
 ၁၂-၁၅၊ ၃-၂၀၁၈  
 ဘျီလိဉ်တၢ်အိဉ်ဖိဉ် | ကတၢ်ဂီၢ်ကဝီ

# လိာ်ဘျးကမ္ဘာ်တၢ်အိဉ်ဖိဉ်ဖးဒိဉ် (၃၉)ဘျီတဘျီ



တၢ်ရဲဉ်တၢ်ကျဲၤ ဘၣ်တၢ်မၤအိဉ်ဖိဉ် ဘျီလိာ်တၢ်အိဉ်ဖိဉ်၊ ကတၢ်ကဝီ၊ လိမာ်ရး(၁၂)သီတုၤ(၁၅)သီန့ဉ်လီၤ။ တၢ်တီၢ်ထူ မ့ၢ်ဝဲ “လာထီဉ်ပွဲထီဉ်လာခိဉ်ဒ်ဒ်နီအတၢ်ဒိဉ်တုဉ်ဒိဉ်ပွဲ” န့ဉ်လီၤ။ ပုၤဟံၤလီၤ ဆ့ဉ်နီၤမ့ၢ်ဝဲ သရဉ်ဒိဉ်ကီၤလံၤဝဲ ဒီး ဘၣ်စးမ့ၢ်ဝဲ သရဉ်ဘလဲးစးန့ဉ်လီၤ။ ဝဲ(၁၂)သီဟါ(၆:၃၀)န့ဉ်ရံဉ် မ့ၢ်တၢ်အိဉ်ဖိဉ်ဖးဒိဉ် တၢ်ရဲဉ်တၢ်ကျဲၤဒီး တၢ်ဘျီတဘျီတၢ်ဘိန့ဉ်လီၤ။ ကိးဂီၤဒီး(၅:၀၀)န့ဉ်ရံဉ်အဆၢကတီၢ်အိဉ်ဖိဉ် ဒီး တၢ်ထုကဖဉ်တၢ်ဘိ၊ ဂီၤ(၇:၀၀)တုၤ(၈:၀၀)န့ဉ်ရံဉ်မ့ၢ် တၢ်ဘျီတဘျီတၢ်ဘိ ဒီးပိာ်ထွဲထီဉ်အံၤလၢ တၢ်ဖဲးတၢ်မၤအဆၢကတီၢ်တဖဉ်န့ဉ်လီၤ။ ဝဲၤကျိၤဒီးကရၢတဖဉ် အိဉ်ဖိဉ်ဒီးတၢ်အိဉ်ဖိဉ်သကိး တၢ်ဟံၤဖျါထီဉ် တၢ်ဖဲး တၢ်မၤတဖဉ်န့ဉ်လီၤ။

သရဉ်ဒိဉ်မူဖျၢဉ်ထူ ဒီးသရဉ်အဲးဒဲးသ့ဉ်တဖဉ် လဲၤတုၤရုလိာ်မ့ၢ် လိာ်သးန့ဉ်လီၤ။ နံဉ်လၢကဟဲ ကီၢ်တၢ်အိဉ်ဖိဉ် ကဘၣ်တၢ်ကျဲၤလိာ်အိဉ် လၢလုလိာ်တၢ်အိဉ်ဖိဉ်ဒုဉ်ပိဉ်လဲဉ်ကဝီန့ဉ်လီၤ။

လၢတၢ်အိဉ်ဖိဉ်တဘျီအံၤ အိဉ်ဒီးတၢ်သတြီၤ လံာ်စီဆံ တၢ်ဟူးတၢ်ဂဲၤ၊ ထိသးဝံဉ်သတြီၤ၊ ကရုာ်တၢ် သးဝံဉ်၊ ခွဲထဲး၊ ခွဲယာဉ်၊ သတြီၤတဖဉ်ဒီး တၢ်လိာ်ကွဲဖျၢဉ်ပီတဖဉ်န့ဉ်လီၤ။ တၢ်အိဉ်ဖိဉ်တဘျီအံၤ ကီၢ်တၢ်လိာ်တၢ်အိဉ်ဖိဉ်အသိ(၃)ဖိဉ်လၢအမ့ၢ် စမူရနုၤ၊ ဖိမ့ၢ်သီ ဒီးဘူးပူ တၢ်အိဉ်ဖိဉ်တဖဉ်န့ဉ်လီၤ။ တၢ်အိဉ်ဖိဉ်တဘျီ အံၤ ပုၤဆဲးလီၤမံၤအိဉ်ဝဲ (၅၉၄)ဂၤန့ဉ်လီၤ။ ကီၢ်ဘျးအိဉ် ဒီးတၢ်အိဉ်ဖိဉ်(၉၁)ဖိဉ်ဒီး ကဝီ (၁၁)ကဝီမၤသကိးတၢ်န့ဉ်လီၤ။ တနံဉ်အံၤ ၁၀၀ရၢဉ်အဘၣ်စး







# Fresh Pine Disinfectant Floor Cleaner

## တၢ်မၤကဆိဖုဒါခိၣ်အချါသိၣ်ဘၣ်တၢ်ထုးထီၣ်ဒီးအါလၢသ့ၣ်သ့ၣ်

သ့ၣ်သ့ၣ်န့ၣ် မၤကဆိကွံၣ်တၢ်အသိအချါ, တၢ်ဘၣ်အဘၣ်သိ, ဒီးတၢ်န့ၣ်တၢ်န့ၣ်တဖၣ်သ့ၣ်လီၤ.



- ဘၣ်တၢ်ဟဲစိၣ်န့ၣ်အါလၢကီၢ်စ့ကဖူ
- တၢ်သူၣ်အါသ့ၣ်လၢ ဖုဒါခိၣ်အကလုာ်ကလုာ်အဂီၢ်လီၤ.
- ဒီတဒါတၢ်ဆူးတၢ်ဆါအယိၤအယၢ်လၢဘၣ်ကူဘၣ်ကဲတၢ်သ့တဖၣ်လီၤ.
- တၢ်, စီလီ, သ့ၣ်ဘုလါ, ပအူး ဒီးဂုၤဂၤ သုတဖးထီၣ်တဂ့ၤအဂီၢ်ဒီတဒါဝဲလီၤ.
- ဘၣ်တၢ်ထုးထီၣ်အါလၢ သ့ၣ်သ့ၣ်လီၤ.
- တၢ်စ့ၣ်တၢ်ပျၢ် လၢကမၤဆူးမၤဆါပုၤတပၣ်ဘၣ်.
- ဖုဒါခိၣ်လၢ တၢ်ဘၣ်အဘၣ်သိ ဒီး သိစဲဘူးတၢ်သးတဖၣ်န့ၣ်မၤကဆိထီၣ်ဝဲသ့ ညီကဒ်လီၤ.
- မၤကဆိ, မၤကပီၤဖုဒါခိၣ်ဒီး သ့ၣ်သ့ၣ်အတၢ်န့ၣ်မူ မၤမုာ်ပသးလီၤ.
- တၢ်ထုးထီၣ်အါလၢ ပတီၢ်ထီၣ် ဒီးခဲအံၤ ဘၣ်တၢ်စူးကါအါလၢကီၢ်စ့ကဖူ ချဲၣ်ကဲကဘိယူၤသန့န့ၣ်လီၤ.
- ဘၣ်တၢ်စူးကါအါအါဂီၢ်ဂီၢ်လၢ ကီၢ်အမဲၤဂုၤက, ကီၢ်အိးစၢၣ်လယၢ် ကီၢ်အုၣ်အိၣ်န့ၣ်, တဂူးကီၢ် ဒီးဂုၤဂၤတဖၣ်လီၤ.

မုာ်လၢတၢ်စူးကါန့ၣ်ဆၢၣ်အသးအကၢ် မျးကယၤပုၤပုၤအေဖိ တမၤဘၣ်ဒိ တမၤဟးဂီၤ ဖၣ်ကပူၤအတၢ်ပိးတၢ်လီၤ, ဒီးခိၣ်ဃၢၤတဖၣ်အမဲၣ်ညါ မၤကဆိ မၤကပီၤထီၣ်တၢ်သ့ဝဲန့ၣ်လီၤ.

*"A Clean Floor also give you a healthy family life"*

Produced by : Golden Wing Chemical Pte Ltd (Singapore)  
Imported and distributed by : (J&M) Eagle Wings Co.LTD  
No(33), U Ba Oh Street, Ward No(2), Mayangone Township, Yangon, Myanmar  
Tel : 09-250 280 218, 09-424 795 295, 09-730 506 83